



တနင်္လာနေ့	အင်္ဂါနေ့	ဗုဒ္ဓဟူးနေ့	ကြာသပတေးနေ့	သောကြာနေ့
နေ့စဉ်နေ့လည်စာအတွက် ရွေးချယ်နိုင်သည့် စားစရာများ				
ထောပတ်မြေပဲနှင့် ဂျယ်လီ အသားညှပ်ပေါင်မုန့် ကြက်သားအစပ် အသားညှပ်ပေါင်မုန့်	ထောပတ်မြေပဲနှင့် ဂျယ်လီ အသားညှပ်ပေါင်မုန့် ကြက်တောင်ပံကြော် ကြက်ဆင်သား Ranch အထုပ်	ထောပတ်မြေပဲနှင့် ဂျယ်လီ အသားညှပ်ပေါင်မုန့် ကြက်သားအစပ် အသားညှပ်ပေါင်မုန့်	ထောပတ်မြေပဲနှင့် ဂျယ်လီ အသားညှပ်ပေါင်မုန့် ကြက်တောင်ပံကြော် ကြက်ဆင်သား Ranch အထုပ်	ထောပတ်မြေပဲနှင့် ဂျယ်လီ အသားညှပ်ပေါင်မုန့် ကြက်သားအစပ် အသားညှပ်ပေါင်မုန့်

ရုံဖြင့်ပြုလုပ်သော ထုတ်ကုန်အားလုံးသည် ဖြည့်စုံမှု 51% အနည်းဆုံးပါဝင်ပြီး အများပြည်သူမြင်ကွင်းတွင် အမူပြုလုပ်ပါသည်။

ကျောင်းသားအားလုံးအတွက် အခမဲ့ နံနက်စာ။

စားသောက်ဖွယ် စာရင်းများသည် ပြောင်းလဲနိုင်ပါသည်။



1
* ဝက်သားပြား ပီစာ
* ချိတ်ပီစာ
နံနံပင်ရိုးများ
မြိတ္ထက်အရွက်များ

4 	5 * ကိုရီးယား ကြက်ကင်နှင့် အာရှစတိုင် ထမင်း ပန်းဂေါ်ဖီနှင့် ချိုစို အာလူးဖုတ် ငရုတ်ပွကင် မုန့်လာဥနီ အသေးများ	6 * အမဲသား၊ ချို၊ ပဲ အိုးကပ် * မက္ကဆီကန် အစားအစာ ချိုလာကိုလက်စ် အသီးအနှံစုံသုတ် ပဲသီးစိမ်းတောင့်များ	7 * ဝက်ပေါင်မြောက် အသားညှပ်ပေါင်မုန့် * အသားညှပ် ပေါင်မုန့်ကင် မုန့်လာဥနီ အသေးများ သခွားသီးအကွင်းများ	8 * ဒီတလီ အသားပြား အစာသွပ် ပေါင်မုန့် * ဟင်းသီးဟင်းရွက် အစာသွပ် ပေါင်မုန့် ခေါက်စွရွက်သုပ် နံနံပင်ရိုးများ
11 ကြက်အစပ် ဘီစကပ် * ချိတ်ပီစာ Fiesta ပဲသုပ် မုန့်လာဥနီ အသေးများ	12 * ဘာဂါ * ဆဲလ်ဆော့ဆောင် ပဲစေ့နက် ဘာဂါ အိမ်လုပ် အာလူးသုတ် နံနံပင်ရိုးများ	13 COLORADO PROUD * ကြက်သား သံပရာပေါင်း * ကုလားပဲ ဟင်းနုနွယ်သုတ် ကြက်သွန်ဖြူ၊ ထောပတ်တို့ဖြင့်ပြုလုပ် ထားသည့် ပေါင်မုန့်မီးကင် ပန်းဂေါ်ဖီစိမ်း သခွားသီးနှင့် ခရမ်းချဉ်သီးသုပ်	14 ဝက်အူချောင်းအသားလိပ် * အကြပ်ကြော်ဗာလာဖယ်လုံး အထုပ် သုံးရောင်ပါ ဂေါ်ဖီလက်သုတ် မုန့်လာဥနီ အသေးများ	15 * ငရုတ်သီးစိမ်းပါသော ချိတ်နှင့် ပဲကော်ပြန်လိပ် * ဝက်ပေါင်မြောက်သုတ်နှင့် ပေ ၇ ခွက်ဖြင့်ပြုလုပ် ပြောင်းဖူး ချယ်ရီ ခရမ်းချဉ်သီး
18 * ကရီစတင်ကတားသော ဟင်းခွဲ * ဖိလစ်ပိုင်စာထမင်းထုပ် စပိန်ပဲတောင့်များ သခွားကွင်းများ	19 * ကြက်သားရုပ်တီသီးစွပ်ပြုတ် ခေါက်ဆွဲအခေါင်းဖွနှင့် ချိတ်ဟင်းခွဲ မုန့်လာဥနီ အသေးများ ပန်းဂေါ်ဖီစိမ်း	20 * အဆာသွပ်ထားသော ဂျုံမုန့်ညက်အပြား * အသီးအရွက်သွပ်ထားသော ဂျုံမုန့်ညက်အပြား ကြက်သွန်ဖြူ၊ ထောပတ်တို့ဖြင့်ပြုလုပ် ထားသည့် ပေါင်မုန့်မီးကင် မြိတ္ထက်အရွက်များ ပဲတောင့်စိမ်း	21 * ဆန်လုံးညှိနှင့် ကြက်သား * မက္ကဆီကန် ချာပိတ် နှင့် အရွက်သုပ် ပဲသီးစိမ်းတောင့်များ မုန့်လာဥနီ အသေးများ	22 ကြက်သားမုန့်လိပ် * အသီးအရွက်မုန့်လိပ် ပြောင်းဖူး နံနံပင်ရိုးများ ပြောင်းဖူး
25 * အမဲသားချိတ် နှာချိုမုန့် * ပေါင်မုန့်လုံးနှင့် ကြက်သားသုပ် Fiesta ပဲသုပ် သခွားသီးအစပ်ဟင်းချို	26 * အယ်လ်ဇော့နို ကြက်သားဒီတလီခေါက်ဆွဲ * အယ်လ်ဇော့နို ဒီတလီခေါက်ဆွဲ ကြက်သွန်ဖြူ၊ ထောပတ်တို့ဖြင့်ပြုလုပ် ထားသည့် ပေါင်မုန့်မီးကင် မုန့်လာဥနီ အသေးများ အစိမ်းရောင် ဒီတလီပဲတောင့်များ	27 * အမဲသား၊ ကြက်သွန်၊ ခရမ်းချဉ်သီး အသားညှပ်ပေါင်မုန့် ဆန်လုံးညှိနှင့် ပဲသီး ကန်စွန်းအရသာမုန့်ကြွပ်များ သုံးရောင်ပါ ဂေါ်ဖီလက်သုတ်	28 တာကိုမုန့်ကြွပ် * အသီးအရွက် တာကိုမုန့်ကြွပ် စပိန်ထမင်း ပြောင်းဖူး ပန်းဂေါ်ဖီစိမ်း	29 * ဝက်သားပြား ပီစာ * ချိတ်ပီစာ နံနံပင်ရိုးများ မြိတ္ထက်အရွက်များ

အောက်ပါ အမျိုးအစားများထဲမှ အနည်းဆုံး ပီစာ နှစ်မျိုး

ချိတ် ငရုတ်ပွတောင့်ပီစာ
အူချောင်း
ဆော့စ်သုတ်ထားသော ကြက်သား
မို့နှင့်အရွက်
ငရုတ်ကောင်း

ကျွန်ုပ်တို့၏ DPS/BlackJack ပီစာသည် အဆီနည်းသောချိတ်နှင့် မို့ဖြင့် ပြုလုပ်ထားသော အထူး ဖြစ်ဆင်ထားသည့် ပီစာဖြစ်ပါသည်။

ရေနှင့် အောက်ပါနို့အချို
အစားအသောက်အားလုံး
အစားအသောက်တစ်ခုချင်းစီနှင့်
အတူတူပေးမည်ဖြစ်ပါသည်။

- * အဆီမပါသော နို့
- * ဖလိုင် 1% ပါသော နို့
- * အဆီမပါသော စတော်ဘယ်ရီ
- * အဆီမပါသော ရေကုကာလက် သက်သက်လွတ် ရွေးချယ်မှုများ

*** ကရီစတင်ဖြင့် ပြုလုပ်ပါသည်။**

ENTRÉE အသုပ်
ကြက်သားသုပ်
ကြက်သားအတုံးသုပ်
ကြက်ဆင်သားစပိန်မူးချက်
အရွက်သုပ်
ဒိန်ချဉ်သုတ်

စွပ်ပြုတ်နှင့်တွဲစားရသောပေါင်မုန့်ကြော်၊ ညှာပေါင်မုန့်လုံး၊ ကြက်သွန်ဖြူ၊ ထောပတ်တို့ဖြင့်ပြုလုပ်ထား သည့် ပေါင်မုန့်၊ ဂရော့မစ်ရေကံက သို့မဟုတ် ပေါင်မုန့်ပိုင်း ဖြင့် ကျွေးမွေးသည်

အသားညှပ်ပေါင်မုန့် စာရင်း

ဟမ်ဘာဂါ
ချိတ်ဘာဂါ
ကြက်သား
ကြက်သားအစပ်

ကန်စွန်းဥထုတ် သို့မဟုတ် အားလုံးချောင်းကြော်ထဲမှ ကျွန်ုပ်တို့ ရွေးချယ်မှုဖြင့် ကျွေးမွေးသည်

ကျောင်းသားအားလုံးအတွက် အခမဲ့ နံနက်စာ။

ဤအဖွဲ့အစည်းသည် တူညီသောအခွင့်အရေးထောက်ပံ့သည့် အဖွဲ့အစည်းဖြစ်ပါသည်။

FRESH EXPRESS

အသားညှပ်ပေါင်မုန့်
မြေပဲထောပတ်နှင့် ဂျယ်လီ သို့မဟုတ် ပျားရည် ချိတ်ပါသော အသင့်စားကြက်ဆင်သား
ကြက်သုတ်
တူနာဗီးသုပ်

အလိပ်များ
ကြက်သားအစပ်
သတ်သတ်လွတ်
လတ်ဆတ်သောအသီးများဖြင့် အားလုံးကို ကျွေးမွေးနေပါသည်။

အသုပ်အစုံရရှိနိုင်သောဆိုင်

လတ်ဆတ်သော၊ ဆီသွပ်ထားသော၊ ခဲထားသော အသီးများနှင့် အရွက် များစွာကို နေ့စဉ် ရရှိနိုင်ပါသည်။ ပြည်တွင်းဖြစ်အမျိုးအစားများကို ရရှိသည့်အချိန်တိုင်း အမြဲတမ်းအသုံးပြုပါသည်။